

(ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း)

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ**

**သတ္တုတွင်းဝန်ကြီးဌာန**

**ဝန်ကြီးရုံး**

**နေပြည်တော်**

(ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့်

ကြီးကြပ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း)

အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၁၁)

၁၃၇၃ ခု၊ ကဆုန်လဆန်း ၃ ရက်

( ၂၀၁၁ ခုနှစ်၊ မေလ ၅ ရက် )

၁။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ အဆင်ပြေချောမွေ့စေပြီး စနစ်တကျဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျောက်မျက်ရတနာ လုပ်ကွက်များအား စိစစ်ချထားပေးနိုင်ရေး အထောက်အကူပြု ဆောင်ရွက်နိုင်ရန် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

- (က) ပြည်ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာန ဥက္ကဋ္ဌ
- (ခ) ဒုတိယဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
- (ဂ) ညွှန်ကြားရေးမှူးချုပ် သတ္တုတွင်းဦးစီးဌာန အဖွဲ့ဝင်
- (ဃ) ညွှန်ကြားရေးမှူးချုပ် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန အဖွဲ့ဝင်
- (င) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း အဖွဲ့ဝင်
- (စ) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၂)သတ္တုတွင်းလုပ်ငန်း အဖွဲ့ဝင်
- (ဆ) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၃)သတ္တုတွင်းလုပ်ငန်း အဖွဲ့ဝင်
- (ဇ) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း အဖွဲ့ဝင်
- (ဈ) ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အတွင်းရေးမှူး

(ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း)

- (ည) ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး တွဲဖက် လုပ်ငန်း အတွင်းရေးမှူး(၁)
- (ဋ) ညွှန်ကြားရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး တွဲဖက် လုပ်ငန်း အတွင်းရေးမှူး(၂)

၂။ ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-

- (က) ကျောက်မျက်ရတနာနယ်မြေများရှိ သက်တမ်းကုန်သတ်မှတ်လုပ်ကွက်၊ သက်တမ်းကုန် ဖော်ထုတ်လုပ်ကွက်များအား သတင်းစာများတွင် ကြေညာ၍ ဈေးပြိုင်အဆိုပြုလွှာ ခေါ်ယူရန်နှင့် အဆိုပြုလျှောက်ထားမှုအပေါ် စိစစ်ပြီး မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီသို့ ထောက်ခံတင်ပြရန်။
- (ခ) ကျောက်မျက်ရတနာလုပ်ကွက် (အသစ်) များကို သတင်းစာများတွင် ကြေညာ၍ ဈေးပြိုင်အဆိုပြုလွှာ ခေါ်ယူရန်နှင့် အဆိုပြုလျှောက်ထားမှုအပေါ် စိစစ်ပြီး မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီသို့ ထောက်ခံတင်ပြ ရန်။
- (ဂ) ကျောက်မျက်ရတနာ ဖော်ထုတ်လုပ်ကွက်(အသစ်)များကို သတင်းစာများတွင် ကြေညာ၍ လျှောက်လွှာခေါ်ယူပြီး အဆိုပြုလျှောက်ထားသော လုပ်ကွက်များကို ကွင်းဆင်းစစ်ဆေး ၍ ကွင်းဆင်းစစ်ဆေးတင်ပြချက်အပေါ် စိစစ်ပြီး လုပ်ကိုင်ခွင့်ချထားပေးရေး ဆောင်ရွက် ရန်။
- (ဃ) အကျိုးတူလုပ်ကွက် (အသစ်)များ လျှောက်ထားသော မြေနေရာများကို ကွင်းဆင်း စစ်ဆေး၍ ကွင်းဆင်းစစ်ဆေးတင်ပြချက်အပေါ် စိစစ်ပြီး မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီသို့ စိစစ်ထောက်ခံတင်ပြရန်။
- (င) အကျိုးတူလုပ်ကွက်များ တိုးချဲ့ခွင့်တင်ပြခြင်းနှင့် ပတ်သက်၍ လျှောက်ထားသော မြေနေရာများကို ကွင်းဆင်းစစ်ဆေး၍ ကွင်းဆင်းစစ်ဆေးတင်ပြချက်အပေါ် စိစစ်ပြီး မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီသို့ စိစစ် ထောက်ခံတင်ပြရန်။
- (စ) အကျိုးတူလုပ်ငန်းရှင်များ၏ ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ထုတ်လုပ် ရောင်းချမှု၊ တိုးတက်မှု အခြေအနေများကို သုံးသပ်၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်ရန်။

(ကျောက်မျက်ရတနာ လုပ်ကွက်များခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း)

- (ဆ) ရတနာနယ်မြေများတွင် ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တူးဖော်နိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်။
- (ဇ) ရတနာနယ်မြေများရှိ ကျောက်စိမ်း၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေချောမောစွာ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်။
- (ဈ) မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန်။

၃။ သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၇.၅.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၁၁) အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဦးသိန်းထိုက်  
ပြည်ထောင်စုဝန်ကြီး  
သတ္တုတွင်းဝန်ကြီးဌာန